



タイ

タイの病院では、赤ちゃん用品や入院に必要なものは病院が準備してくれます。そのため身ひとつで入院できますが、日本では自分で準備しなければいけません。

イタリア

日本の診察時間はとても短いので、自分の聞きいことは、メモをしていったほうがよいでしょう。また、日本語には、同じ意味なのに、ひとつのことばにいろいろないいかたがあることがあります。たとえば、授乳は、「おっぱい、母乳、おチチ..など」。それになれるまで、とまどいます。

ロシア

パートナーや家族が日本語をわかる場合でも、通訳する内容は十分ではないことも多いです。ビジネスのことばはわかっても、医療には専門用語が多く、ことばが難しいので、説明がよくわからないこともあります。大切なお話のときは通訳者をお願いするものよいでしょう。

中国

日本の病院では、診療時間が短いために説明がシンプルなことが多いです。よくわからないときは、わからないことをはっきり伝えたいほうがよいです。

パキスタン

宗教上の理由で、女性の医師や助産師からしかケアをうられないことがある場合は、事前に相談しましょう。また、妊娠中であっても、ファースティング(食事を制限すること)をする人も、事前にお話しする方がよいでしょう。

ထိုင်း

ထိုင်းနိုင်ငံရှိဆေးရုံတွေမှာက ကလေးအသုံးဆောင်ပစ္စည်းနဲ့ အခြားလိုအပ်တာတွေပြင်ဆင်ပေးပါတယ်။အဲဒါကြောင့်လူချည်းပဲသွားလိုက်ရင်အဆင်ပြေပေမဲ့ဂျပန်မှာကကိုယ်ဘာသာအကုန်ပြင်ဆင်ရပါတယ်။

အိတလီ

ဂျပန်ရဲ့ဆေးစစ်ချိန်ကတိုတောင်းတာကြောင့် မေးလိုသည့်များကိုမှတ်စုရေးထားသင့်ပါတယ်။ ပြီးတော့ ဂျပန်စကားမှာ အဓိပ္ပာယ်တူပြီး အမျိုးမျိုးသောစကားလုံးတွေ သုံးကြပါတယ်။ဥပမာ မိခင်နို့ရည် ဆိုတာမှာ အခြားအဓိပ္ပာယ်တူစကားလုံးတွေရှိခြင်းပါ။ အဲဒါကိုနေသားကျဖို့ထိတော်တော်ခဲသွားပါတယ်။

ရုရှား

ခင်ပွန်းနဲ့မိသားစုကဂျပန်စကားနားလည်သော်လည်း စကားပြန်ပေးတဲ့အကြောင်းအရာက မလုံလောက်ဘူးလို့ ခံစားရတယ်။ စီးပွားရေးဆိုင်ရာအသုံးနှုန်းတွေသိပေမဲ့ ဆေးဘက်ဆိုင်ရာစကားလုံးတွေကအများကြီးရှိပြီး နားလည်ဖို့ခက်တာကြောင့် ရှင်းပြလည်းသိပ်နားမလည်တာမျိုးတွေရှိပါတယ်။အရေးကြီးတဲ့အကြောင်းရာတွေပြောတဲ့အချိန် ဘေးနားမှာစကားပြန်ထားသင့်ပါတယ်။

တရုတ်

ဂျပန်ရဲ့ဆေးရုံတွေဟာ ဆေးစစ်ချိန်တိုတာကြောင့် ရှင်းပြချက်တွေအများစုကရှိရှင်းပါတယ်။သေချာနားမလည်တာတွေရှိလျှင် ရှင်းရှင်းလင်းလင်းမေးသင့်ပါတယ်။

ပါကစ္စတန်

ဘာသာရေးကြောင့်မိန်းကလေးဆရာဝန်နှင့်သူနာပြုမှလွဲပြီး စောင့်ရှောက်မှုခံယူမည်ဆိုပါကကြိုရှုဆွေးနွေးတိုင်ပင်ထားသင့်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် အစားအစာ သတ်မှတ်ချက်ရှိပါကလည်း ကြိုရှုဆွေးနွေးတိုင်ပင်ကြပါစို့။